

လူရိပ်လူကဲ နါ၊ <lu yeit lu ge:> 面部表情；动静
 လူရိပ်လူခြေ နါ၊ <lu yeit lu gyei> = လူရိပ်လူကဲ
 လူရှုပ် နါ၊ <lu yout> 人像，人物画；人样： အင်းနှင့်လွန်းလို့ ~
 တောင်မောင်တော့သူး။ 疲惫憔悴得不像人样了。
 လူရုပ်လူရည် နါ၊ <lu yout lu yei> 相貌，仪表；人样
 လူရှင်း နါ၊ <lu yan:> 乱来的人，胡闹的人，莽撞的人
 လူရွေ့ပဲ့ နါ၊ <lu ywei: bwe:> 选拔赛，预赛： ပုံမာ ~
 选 / နောက်ဆုံး ~ 最后选拔赛
 လူရွှေ့ နါ၊ <lu ywe:> 对着干的人
 လူရှုတ် နါ၊ <lu yut> 对着干的人，蛮干的人，鲁莽的人
 လူရှုံး နါ၊ <lu yun:> 陌生人
 လူရှွယ် နါ၊ <lu ywe> 青年，年轻人
 လူရှားဝေးမှုး နါ၊ <lu sha w-yan:> [缅·英 လူရှား + warrant]
 搜捕证
 လူရွေ့သူရွေ့ နါ၊ <lu shei' dhu shei'> 大庭广众，人前，众目睽睽
 瞩之下
 လူရှေ့ နါ၊ <lu shaw> 低能儿，迟钝的人，没能耐的人
 လူရှေ့လူညွှေ့ နါ၊ <lu shaw lun nyan'> = လူရှေ့
 လူရှုံး နါ၊ <lu shout> 惹是生非的人，爱打闹的人
 လူရှုံးလူပေ နါ၊ <lu shout lu bwei> = လူရှုံး
 လူရှိုင် နါ၊ <lu shwin> 快乐的人，乐天派
 လူရှိုင်တော် နါ၊ <lu shwin daw> = လူရှိုင်
 လူရှိတ် နါ၊ <lu shut> 爱逗乐取笑的人
 လူလားမြာက် ကာ၊ <lu la: myaut> 长大成人，成年
 လူလူ ကာ၊ <lu lu> 径直地往上窜： ပိုး ~ ထာည်။ 青烟
 袪。/ အည် ~ ထွက်သည်။ 抽出新芽，(喻)生机勃勃。
 လူလောင်းခြောင်း ကာ၊ <lu lu khyau: gyaun:> = လူလူ /
 အေားအငွေ့ ~ ထွက်တယ်။ 烟雾腾腾。
 လူလျှောင်း ကာ၊ <lu lu shin shin> 生机盎然： အပင်တွေ ~
 ရှင်သန်နေတယ်။ 作物长势喜人。
 လူလူလွှားလွှား ကာ၊ <lu lu hiwa: hiwa:> 迎风招展： အလု ~
 ထွေးတော်ထားတယ်။ 旗帜迎风招展。
 လူလူသူသူ ကာ၊ <lu lu thu dhu> 象别人一样： ဘယ်တော့မှ
 ကိုယ့်လည်ကိုယ့်ချေားနဲ့ ~ နေရတော့မှု့သူ။ 什么时候才能像
 别人一样有自己的田地呢？
 လူလူဟန် ကာ၊ <lu lu hit> 贼喊捉贼： သူ့ဗိုးက ~ သည်။ (成)
 贼喊捉贼。
 လူလေး နါ၊ <lu lei> = လူလေးလွှုင်း
 လူလေးလွှုင်း နါ၊ <lu lei lu lwin'> 游手好闲者，流浪汉，无
 业游民，浪荡公子
 လူလေးး နါ၊ <lu lei:> = လူလေး
 လူလေးက နါ၊ <lu law: ka:> 人间，社会
 လူလိုသူလို ကာ၊ <lu lo thu lo> 像别人那样地
 လူလုံး နါ၊ <lu lon:> ①身材： အင်းကောင်က ~ ထွားသည်။

小的(孩子)身材高大。②只身，空身： တရာ့လုံးမီးတပါသား
 နဲ့ ~ ချော်းကျွန်သည်။ 全村被火烧光剩下的只是两手空空的人。
 လူလုံးပြု ကာ၊ <lu lon: pya:> 露一面
 လူလုံးလူထည် နါ၊ <lu lon: lu de> 身材
 လူလုံးလူပေါက် နါ၊ <lu lon: lu baut> = လူလုံးလူထည်
 လူလုံးလူဖုန်း နါ၊ <lu lon: lu ban> = လူလုံးလူထည်
 လူလာက်ပဲ နါ၊ <lu let pan> 愚昧无知的人
 လူလောင် နါ၊ <lu laun> 惹是生非的人
 လူလည် နါ၊ <lu le> ①滑头，圆滑的人 ②精明能干的人，
 有门路的人
 လူလည်ကျေး ကာ၊ <lu le kya:> = လူလည်လုံး
 လူလည်လူပတ် နါ၊ <lu le lu bat> = လူလည်
 လူလည်လုပ် ကာ၊ <lu le lout> 要滑头，徇私舞弊，自作聪明
 လူလတ် နါ၊ <lu lat> 中年人，壮年人
 လူလတ်တော်စား နါ၊ <lu lat tan: za:> 中产阶级
 လူလုပ် ကာ၊ <lu lout> ①做人，走向社会 ②还俗： အရှယ်သို့
 ရောက်သောအခါသားမယားဟျော် ~ သွားသည်။ 到了成年便还俗娶妻。
 လူလိမ် နါ၊ <lu lein> = လူညာ
 လူလိမ္ာ့ နါ၊ <lu lein ma:> ①聪明人 ②懂得人情世故者
 လူလိမ်လူကောက် နါ၊ <lu lein lu gaut> 骗子
 လူလွင်း နါ၊ <lu lwin'> 流浪汉
 လူလွှုတ် နါ၊ <lu lut> ①无牵挂的人，单身汉 ②闲人 ③无关的人
 လူလွန် နါ၊ <lu lun> 出类拔萃者
 လူလွန်မယား နါ၊ <lu lun ma' dha:> ①精明能干的妇女生的子女 ②(粗俗骂人用语)婊子养的
 လူလောင် နါ၊ <lu hlaun> = လူရှိတ်
 လူလျှေး နါ၊ <lu shat> 生活不严肃的人，行为不检点的人
 လူဝါ နါ၊ <lu wa:> 胖子
 လူဝါ နါ၊ <lu wa> 喜欢吹牛的人，好吹嘘的人
 လူဝါလှောင်း နါ၊ <lu wa lu win'> = လူဝါ
 လူဝါဝါ နါ၊ <lu ba: wa:> 圆滑，世故，好占便宜的
 လူဝါး နါ၊ <lu wun> 【动】猩猩 (orang-outang)
 လူဝင်စား နါ၊ <lu win za:> (迷信)投胎，脱生： ~ ဖြစ်သည်။
 再投生，再投胎。
 လူဝင်စား I နိုး၊ <lu win hsan'> 能与人打成一片，善于交朋友
 II နဲ့၊ <lu win zan'> 善于交际的人，交游广的人
 လူဝင်လူထွက် နါ၊ <lu win lu dwet> ①出入境，移民： ~ ဣး
 ကြပ်ရေးဌာန 移民局 ②进进出出的人，来来往往的人。
 ~ များတဲ့နေရာများကြပ်ဌာနတွေကောင်ထားတယ်။ 在来往人多的地方贴广告。